

ရှင်ယောင် န၊ <shin yaun> 伪僧，犯戒僧  
 ရှင်ရှင် မသ၊ <shin shin> (女) 答应声၊ က။မခင်ပြင်။ခ။ ~ ။  
 甲：玛钦敏！乙：哎！  
 ရှင်ရှင် ကဝ၊ <shin shin> (流水声) 淙淙，潺潺  
 ရှင်လူထွက် I န၊ <shin lu dwet> 还俗的沙弥 II က၊ <shin lu htwet> 沙弥还俗  
 ရှင်လေးပါး န၊ <shin lei: ba:> 阿瓦王朝时代的四名高僧  
 文学家၊ ရှင်မဟာသီလဝံသ၊ရှင်ဥတ္တမကျော်၊ရှင်ခေမာ၊ရှင်အုံးညို  
 ရှင်လိင်ပြန် က၊ <shin lein byan> 还俗  
 ရှင်လောင်း န၊ <shin laun:> 将剃度为僧的男孩  
 ရှင်လောင်းရတု န၊ <shin laun: y-du'> = ရှိုးလိုက်ရတု  
 ရှင်လောင်းလှည့် က၊ <shin laun: hle'> 剃度为僧之前，抬着  
 该男孩及布施物游行  
 ရှင်သာမဏေ န၊ <shin tha m-nei> 沙弥  
 ရှင်သာမဏေပြု က၊ <shin tha m-nei pyu'> = ရှင်ပြု  
 ရှင်သေမင်း န၊ <shin thei min:> 死神  
 ရှင်သိုး န၊ <shin dho:> 犯戒规之僧，恶僧  
 ရှင်သံ န၊ <shin dhan> 白金，铂  
 ရှင်သန် နဝ၊ <shin than> 茁壮，壮实၊ အတော် ~ တဲ့သစ်ပင်  
 很茁壮的树 / မိသားစုစိတ်ဓာတ်ပိုမို ~ စေရမည်။ 要发扬象  
 一家人那样相互友爱的精神。  
 ရှင်သွမ်း န၊ <shin thun:/shin thwan:> 恶僧  
 ရှင်း I နဝ၊ <shin:> ①清楚，清晰၊ ဦးခေါင်းကမကြည်မလင်၊  
 စိတ်ကမ ~ မလင်းဖြစ်နေသည်။ 头昏脑胀，心烦意乱။ ②  
 (人)少，清静၊ လူရလူဝေး ~ သွားသည့်တိုင်အောင် 一直等  
 到人群散了以后…… ③明白，易懂၊ ဒီစာမ ~ သူး။ 这文  
 章含义不清။ ④清爽၊ ဝံတွင်း ~ သည်။ 口内清爽။ II က၊  
 <shin:> ①清扫，清除，整理，整顿၊ စားပွဲပေါ်ကပစ္စည်းတွေကို  
 ~ အောင်လုပ်ပါ။ 把桌子上的东西整理一下。/ အမှိုက် ~  
 ထားပါ။ 请清扫一下။ ②清理(账目)၊ ငွေစာရင်း ~ သည်။  
 清账။ ③解决(问题)၊ ပြဿနာ ~ သွားပြီ။ 问题解决了။  
 III န၊ <shin:> 碧玉上的黑色花纹  
 ရှင်းကြော့ နဝ၊ <shin: kyaw'> = ကြော့ရှင်း  
 ရှင်းကွာ က၊ <shin: kwa> = ကွာရှင်း  
 ရှင်းတမ်း န၊ <shin: dan:> ①写给上级报告的要点，摘要，  
 简报 ②物资清单，清理好的账目၊ ~ ချုပ် 总账，结  
 账 / ~ ထုတ် 开清单  
 ရှင်းပြ က၊ <shin: pya'> 解释，解说၊ အဓိပ္ပါယ်ကို ~ သည်။  
 解释(词句的)含义။  
 ရှင်းရှင်း ကဝ၊ <shin: shin:> ①清楚၊ ~ ပြောစမ်းပါ။ 讲清  
 楚点။ ②有条有理၊ စာအုပ်တွေ ~ ထားပါ။ 把书放整齐。  
 / အလုပ် ~ လုပ်သည်။ 办事有条理။ ③不接近，不沾边  
 儿၊ သူတို့နဲ့ကင်းကင်း ~ နေပါ။ 别跟他们沾边။ ④完全，  
 彻底，直截了当၊ မပြောလဲ ~ ။ ပြောလဲဘွင်းဘွင်း၊ 不说就干

脆别说，要说就直截了当地说。 / ရောဂါ ~ ကြီးမပျောက်  
 သေးဘူး။ 病还没全好。  
 ရှင်းရှင်းဘွင်းဘွင်း ကဝ၊ <shin: shin: bwin: bwin:> 开门见  
 山，直截了当  
 ရှင်းလင်း I နဝ၊ <shin: lin:> ①清楚၊ ဤအချက် ~ ကွဲပြား  
 ပါ၏။ 这一点很清楚။ ②简单，容易၊ နေရောင်ခြည်အားသုံး  
 ဘက်ထရီများ၏တည်ဆောက်ပုံမှာအလွန် ~ လွယ်ကူပါ၏။ 太阳能  
 干电池的构造相当简单။ II က၊ ①清理，清除၊ အမှိုက်  
 ပုံကို ~ တယ်။ 清除垃圾堆。/ ရန်သူကို ~ သုတ်သင်သည်။ 消  
 灭敌人။ ②说明，阐明，解释၊ အတွေ့အကြုံ ~ ပဲ့ 经验介  
 绍会。 / အခြေအနေများကို ~ တင်ပြနေ၏။ 正在介绍形势。  
 ရှောင် က၊ <shaun> ①避免，回避，逃避 远处၊ စစ်ဘေး ~  
 သည်။ 躲避战祸。/ ခေါင်း ~ သည်။ 逃避责任。/ မတွေ့ချင်လို့  
 ~ နေသည်။ 因不想见，故意回避။ ②忌讳，忌口，忌嘴၊  
 ဝက်သား ~ ရသည်။ 应忌食猪肉。/ အရက်ကိုလုံးလုံး ~ ရမယ်။  
 严禁喝酒။ ③躲闪၊ ဘေးနှင့်ခုတ်လိုက်တာကို ~ လိုက်သည်။  
 避开砍过来的一刀。  
 ရှောင်ကင်း က၊ <shaun kin:> 禁忌，避免  
 ရှောင်ကြဉ် က၊ <shaun kyin> 躲避，躲开，戒၊ မှားယွင်းတတ်  
 သည့်အချက်များကို ~ ရလေသည်။ 谨防容易出错之点。 /  
 မာန်ကြီးမှုလောကြီးမှုကို ~ ကြရမယ်။ 戒骄戒躁。 / လူယုတ်  
 မာကို ~ ရမည်။ 要与小人敬而远之。  
 ရှောင်ကွင်း က၊ <shaun kwin:> 躲开၊ သို့မှသာလျှင်ဘေးရန်ကို  
 ~ နိုင်ကြမည်ဖြစ်သည်။ 只有这样才能避开灾祸。  
 ရှောင်ခွာ က၊ <shaun khwa> 躲避，躲开，避免，回避  
 ရှောင်တခင် ကဝ၊ <shaun t-khin> 突然，意外地  
 ရှောင်တခင်ခွင့် န၊ <shaun t-khin khwin'> 事假(缅甸政府  
 规定一年可请十天事假，但一次不能超过三天)။ တနှစ်  
 မှာ ~ ၁၀ရက်ရသည်။ 一年允许请的事假十天。  
 ရှောင်တိမ်း က၊ <shaun tein:> 躲避，回避  
 ရှောင်ပုန်း က၊ <shaun pon:> 躲藏，躲避  
 ရှောင်ဖယ်/ရှောင်မည် က၊ <shaun phe> 躲避，躲开，回避，  
 避开  
 ရှောင်ဖယ်ဖယ် ကဝ၊ <shaun phe be> 躲躲闪闪，退缩，躲避၊  
 အရေးရှိတော့ ~ လုပ်တယ်။ 一到紧要关头，他就躲躲闪闪。  
 ရှောင်ရွာ က၊ <shaun sha:> 躲避，回避၊ အဓိပ္ပါယ်မဲ့ပြောဆို  
 မှုကို ~ ရမည်။ 避免说空话。 / သူ့ကိုအဝေးကြီးက ~ ကြ  
 လေသည်။ 大家远远地躲开他。  
 ရှောင်ရှဲ က၊ <shaun she:> 躲开，避开  
 ရှောင်လှဲ က၊ <shaun hlwe:> 躲避，推卸，推脱(责任)၊ နိုင်ငံ  
 သားတိုင်းမ ~ နိုင်သောတာဝန်ဖြစ်သည်။ 公民的不可推卸的  
 责任。  
 ရှောင်သွေ က၊ <shaun thwei> = ရှောင်ကြဉ်  
 ရှောင် I ဝ၊ <shaun:> (诗)诗歌中补足字数用的虚词